



တွဲဖက်ဆောင်ရွက်မှု

CCR&R သည် Iowa Workforce Development၊ IowaWORKS၊ Early Childhood Iowa၊ Iowa Women's Foundation၊ Iowa Community Foundation နှင့် Iowa ကွန်မြူနတီ ဖောင်ဒေးရှင်းနှင့် ကွန်မြူနတီ ကောလိပ်များ စွာအတွက် Child Care Ready ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွဲများကို ပေးကမ်းပါသည်။ ကျွန်ုပ်တို့သည် ကလေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းချက်များကို ရှာဖွေတွေ့ရှိရန်နှင့် အရည်အသွေး ပြည့် ဝန်ဆောင်မှုများကို ရရှိသုံးစွဲနိုင်မှု တိုးတက်လာစေရန်အတွက် Iowa လူမှုအသိုက်အဝန်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။



သင့်အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်များအား ကလေးသူငယ်များ၏ အစောပိုင်းကာလပညာရေးကဏ္ဍတွင် ရရှိနိုင်စေရန်အတွက် Child Care Ready by CCR&R ကို ဒီဇိုင်းပြုလုပ်ထားသည်။ ခရီးစဉ်ကို စတင်လိုက်ပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်

Child Care Ready အကြောင်း ပိုမိုသိရှိလိုပါက CCR&R လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်သူနှင့် ဆက်သွယ်ပါ။

www.iowaccrr.org
855-244-5301



ကလေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှတဆင့် Iowa ပြည်နယ် လူမှုဝန်ဆောင်မှုများဌာနမှ ငွေကြေးထည့်ဝင်ပံ့ပိုးထားသည်။



သင့် ကလေးစောင့်ရှောက်မှု စီးပွားရေးလုပ်ငန်းအား စတင်လုပ်ကိုင်ခြင်း

အောင်မြင်မှုရရှိအောင် ပြုလုပ်ပါ။





Child Care Ready

ကလေးသူငယ်များ၏ အစောပိုင်းကာလပညာရေးကဏ္ဍတွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရရှိနိုင်ရန် ကြိုးစားနေကြသူများအား ကူညီပေးနိုင်ရန်အတွက် Child Care Ready by CCR&R ကို ဒီဇိုင်းပြုလုပ်ထားသည်။ ဤအရှိန်မြှင့်တင်ထားသည့် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွဲများတွင် နည်းပြပေးခြင်း၊ ဆရာဖြစ်သင်တန်းပေးခြင်းပါဝင်ပြီး လူတိုင်းကို Child Care Ready ဖြစ်လာစေရန်အတွက် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းထားသည်။ ကလေးစောင့်ရှောက်မှုပံ့ပိုးသူများသည် အိမ်တွင်းမှ ဝင်ငွေရှာသကဲ့သို့ သင့် လူမှုအသိုက်အဝန်းမှ ကလေးသူငယ်များနှင့် မိသားစုများကိုလည်း ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ဤပညာပေးမှု အစီအစဉ်တွဲများသည် ကလေးစောင့်ရှောက်မှု စင်တာဝန်ထမ်း အဖွဲ့ဝင်အဖြစ် စတင်လုပ်ကိုင်ရန် သို့မဟုတ် အိမ်တွင်း ကလေး စောင့်ရှောက်မှု စီးပွားရေးလုပ်ငန်းအား စတင်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမှုမတိုင်မီ သင်တန်းတစ်ခုလုံးကို ပေးကမ်းပါသည်။ Child Care Ready အစီအစဉ်တွဲများသည် ကလေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းချက်များကို တည်ဆောက်ရာတွင် လူမှုအသိုက်အဝန်းများကို အကူအညီပေးအပ်နိုင်ပါသည်။

Iowa ပြည်နယ်ရှိ ကလေးစောင့်ရှောက်မှု

လွန်ခဲ့သည့် ငါးနှစ်ကာလက Iowa ပြည်နယ်တွင် ကလေးစောင့်ရှောက်မှုပံ့ပိုးသူများအနက် 33% ကို ဆုံးရှုံးသွားခဲ့ရသည်။ Iowa ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများသည် ကလေးစောင့်ရှောက်မှု၏ လွယ်ကူသက်သာစေမှုနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေမည့် ဖြေရှင်းချက်များကို ဆက်လက်ရှာဖွေနေကြသည်။

CCR&R အနေဖြင့် လူမှုအသိုက်အဝန်းတစ်ခုစီရှိ သီးသန့်လိုအပ်ချက်များကို ဖြေရှင်းရန် ကလေးစောင့်ရှောက်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရေးနှင့် စီးပွား-ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို အကောင်အထည်ဖော်ရေးကို ဆောင်ရွက်ရန် ကတိပြုထားသည်။ လူမှုအသိုက်အဝန်း ဖြစ်ထွန်းတိုးတက်မှု မဟာဗျူဟာများအနက် တစ်ခုတွင် Child Care Ready by CCR&R အစီအစဉ်တွဲများပါဝင်နိုင်ပါသည်။

CCR&R သည် Child Care Ready အား လက်ခံဖွင့်လှစ်လိုသည့် လူမှုအသိုက်အဝန်းများကို ကူညီပေးနိုင်မည့် ဈေးကွက်ဖော်ဆောင်ရေး ကိရိယာများကို ရေးဆွဲဖန်တီးခဲ့ပါသည်။ သင်၏ ကလေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းချက်များ တည်ဆောက်ရေးနှင့် လုပ်သားထုအတွင်း ကလေးစောင့်ရှောက်မှုပံ့ပိုးသူအသစ်များအား စုဆောင်းမှုပြုလုပ်ရေး ခရီးစဉ်ကို စတင်ရန်အတွက် CCR&R ကိုယ်စားလှယ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ပါ။



စတင်လိုက်ကြရအောင်။

Child Care Ready by CCR&R သည် ကလေးသူငယ်များ၏ အစောပိုင်းကာလပညာရေးကဏ္ဍတွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရရှိနိုင်ရန် ကြိုးစားနေကြသူများအတွက် စိတ်ကြိုက်မွမ်းမံပြင်ဆင်နိုင်သော ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွဲများဖြစ်သည်။ ဤပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွဲများတွင် အောက်ပါ အကြောင်းအရာခေါင်းစဉ်များပါဝင်သည်-

- မရှိမဖြစ်လိုအပ်ချက်များ လုပ်ငန်းခွင်အကြို အစီအစဉ်တွဲများ
- မဖြစ်မနေလုပ်ဆောင်ရမည့် အစီရင်ခံစာ သင်တန်း
- CPR/ရှေးဦးသူနာပြု
- အပြည်ပြည်ဆိုင်ရာ ကြိုတင်လိုက်နာရမည့်အချက်များ (စင်တာဝန်ထမ်းများအတွက်သာ)
- ထည့်သွင်းစဉ်းစားရမည့် စီးပွားရေးလုပ်ငန်း လုပ်ထုံးလုပ်နည်းများ (အိမ်တွင်း စီးပွားရေးလုပ်ငန်း)
- အရေးပေါ်အခြေအနေ ပြင်ဆင်မှု သင်တန်း (အိမ်တွင်း စီးပွားရေးလုပ်ငန်း)
- နောက်ဆက်တွဲ အထောက်အပံ့

၎င်းတွင် အောက်ဖော်ပြပါ မှတ်ပုံတင်ထားသည့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဂေဟာ ပံ့ပိုးသူများအတွက် သတ်မှတ်လိုအပ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည့် အတန်းချိန် သို့မဟုတ် တွေ့ဆုံဆွေးနွေးချိန်ပါဝင်နိုင်ပါသည်။

- လျှောက်ထားမှု လုပ်ငန်းစဉ်
- လက်ဗွေနှိပ်ခြင်း (18 နှစ်နှင့် အထက်)
- နောက်ခံသမိုင်း စစ်ဆေးမှု (အသက် 14 နှစ်နှင့် အထက်)
- တယ်လီဖုန်း သတ်မှတ်လိုအပ်ချက်များ
- စုံစမ်းစစ်ဆေးမှုအကြို စစ်ဆေးချက်စာရင်း

ထပ်ဆောင်း အထောက်အပံ့တွင် ဒေသတွင်း အရင်းအမြစ်များနှင့် တွဲဖက်ဆောင်ရွက်မှုများ ပါဝင်ပါသည်။